



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

**MYANMAR AGRO EXCHANGE PUBLIC LIMITED ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပထမနှစ်ဝက်  
စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ အပေါ် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်များ နှင့်  
လေ့လာ သုံးသပ်ချက်တို့ကို ထုတ်ပြန် ကြေငြာခြင်း**

အောက်ဖော်ပြပါ စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်များသည် MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ မှ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ပထမ နှစ်ဝက် ကာလ (၆လ) အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေး ရှင်းတမ်းပေါင်းချုပ်ကို အခြေခံထားသော သုံးသပ် ထုတ်ပြန် ကြေငြာချက်ဖြစ်၍၊ ထိုဘဏ္ဍာရေး စာရင်းရှင်းတမ်းများနှင့် အတူတွဲ၍ ဖတ်ရှုလေ့လာနိုင်ပါသည်။ အခြားငွေကြေးအနေဖြင့် ဖော်ပြ ထားခြင်းမရှိသော ငွေကြေးပမာဏ ဖော်ပြချက် အားလုံးမှာ မြန်မာ ကျပ်ငွေ ဖြစ်ပါသည်။

ယခု အစီရင်ခံသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက် ဝင်ငွေရှင်းတမ်းသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၀၁ (၁) ရက်မှ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ အထိ (ပထမ ၆ လတာ) ကာလကို တူညီသောကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့ အထိ (ပထမ ၆ လတာ) ကာလ နှင့် နှိုင်းယှဉ် တင်ပြအပ်ပါသည်။

အဆိုပါ ကုမ္ပဏီ၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းများအား မြန်မာ ဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာ စံများ (MFRS) နှင့် အညီ ရေးဆွဲထားပြီး၊ ပြင်ပ စာရင်းစစ်ဖြစ်သည့် ဝင်းသင် နှင့် အဖွဲ့ စာရင်းစစ်များမှ စစ်ဆေးသုံးသပ်မှုပြုထားပြီး ဖြစ်ပါသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အတည်ပြုပြီး ဖြစ်ပါသည်။



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

**အနှစ်ချုပ် တင်ပြချက်များ**

**ကုမ္ပဏီ၏ ပထမနှစ်ဝက် ဝင်ငွေရှင်းတမ်း အကျဉ်ချုပ် ဖော်ပြချက်**

(ကျပ်ထောင်ပေါင်း)

	၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ လ (၁) ရက် မှ ၂၀၂၁ ခုနှစ် မတ်လ (၁) ရက် အထိ	၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လ (၁) ရက် မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်	ပြောင်းလဲ ချက် ရာခိုင်နှုန်း
ဝင်ငွေ	၂,၃၀၁,၀၂၂	၁,၁၂၂,၄၉၃	၁၀၅%
ဝင်ငွေ အပေါ် မူရင်း ကုန်ကျ စရိတ်	(၆၉၂,၇၈၃)	(၁၂၀,၂၉၈)	၄၇၆%
အကြမ်း အမြတ်	၁,၆၀၈,၂၃၉	၁,၀၀၂,၁၉၅	၆၀%
အခြား နည်းလမ်းမှ ရသည့် ဝင်ငွေ	၄၁,၂၇၃	၃၇,၈၁၉	၉%
အထွေထွေ နှင့် စီမံမှု အသုံးစရိတ်	(၉၁၇,၁၃၇)	(၈၅၅,၄၆၆)	၇%
ဈေးကွက် စီမံမှု စရိတ်	(၁၄၈)	(၉၀၄)	(၈၄%)
ဘဏ္ဍာရေး စရိတ်	(၂၄၆)	(၁၀,၁၁၉)	(၉၈%)
YCDC လျာထားခြင်း မပြုမီ စုစုပေါင်းအသားတင်အမြတ်	၇၃၁,၉၈၁	၁၇၃,၅၂၅	၃၂၂%
YCDC သို့ ခွဲဝေပေးရန်ငွေ (25%)	(၁၈၆,၈၇၅)	(၄၃,၃၈၁)	၃၃၁%
အခွန်လျာထားခြင်း မပြုမီ စုစုပေါင်း အသားတင်အမြတ်	၅၄၅,၁၀၆	၁၃၀,၁၄၄	၃၁၉%
ဝင်ငွေခွန်	-	-	-
အသားတင်အမြတ်	၅၄၅,၁၀၆	၁၃၀,၁၄၄	၃၁၉%

အကြမ်းအမြတ် ရာခိုင်နှုန်း	၇၀%	၈၉%	(၂၁%)
---------------------------	-----	-----	-------

ရှယ်ယာ တစ်စောင်၏ အခြေခံ ဝင်ငွေ	၂၅	၆	၃၁၇%
--------------------------------	----	---	------

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဝက်အတွက် ဝင်ငွေ ကျပ် ၂,၃၀၁ သန်း ရှိခဲ့ရာ၊ ယခင်နှစ် ဘဏ္ဍာရေးနှစ်ထက် ၁၀၅% တိုးလာ၍၊ အကြမ်းအမြတ်မှာ ၆၀% တိုးလာကာ၊ ဝင်ငွေအပေါ် အကြမ်းအမြတ် ရာခိုင်နှုန်းမှာ ၁၉% လျော့သွားပါသည်။ ယခု အစီရင်ခံသော ဘဏ္ဍာရေးကာလ (၆) လတာ ကာလတွင် အဓိကအားဖြင့်



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

ဈေးရုံလုပ်ငန်း လည်ပတ်မှုမှ ဝင်ငွေများ တိုးတက်ရရှိခဲ့၍ Shop House လည်း ရောင်းချ ရရှိခဲ့ ပါသည်။ ဈေးရုံလုပ်ငန်း လည်ပတ်မှုမှ ဝင်ငွေမှာကျပ် ၁,၅၅၄.၁ သန်း ဖြစ်ပြီး၊ ယခင်နှစ်ထက် ၃၈% တိုးလာပါသည်။ ထိုသို့ တိုးတက်လာခြင်းမှာ ဈေးရုံ ဆိုင်ခန်းများ ငှားရမ်းခ နှင့် ယာဉ်ဝင်ခ ရရှိငွေများ တိုးလာသောကြောင့် ဖြစ်ပါသည်။

ယခုနှစ် နှင့် ယခင်နှစ် ပထမ (၆)လတို့၏ ဝင်ငွေ အသီးသီး နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

**(ကျပ်ထောင်ပေါင်း)**

	၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက် မှ ၂၀၂၁ ခုနှစ် မတ်လ (၁) ရက် အထိ	၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်	ပြောင်းလဲ ချက် ရာခိုင်နှုန်း
ဝင် ငွေ များ			
Shop House ရောင်းချရရှိငွေ	၆၆၂,၆၂၁	-	-
ဈေးရုံလုပ်ငန်း လည်ပတ်မှု ဝင်ငွေများ			
ဈေးရုံ ဆိုင်ခန်းများ ငှားရမ်းခ ရငွေ	၁,၀၆၉,၅၂၈	၇၈၅,၃၀၀	၃၆%
မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် ဝင်ခရရှိငွေ	၃၃၅,၅၆၁	၂၂၀,၅၁၈	၅၂%
အခြား ဈေးရုံ ဝင်ငွေများ	၁၄၉,၀၂၉	၁၁၆,၆၇၅	၂၈%
စုစုပေါင်း ဈေးရုံလုပ်ငန်း လည်ပတ်မှု ဝင်ငွေများ	၁,၅၅၄,၁၁၇	၁,၁၂၂,၄၉၃	၃၈%
E Commerce ကုန်ရောင်းဝင်ငွေ	၈၄,၂၈၄	-	
စု စု ပေါင်း ဝင် ငွေ	၂,၃၇၁,၀၂၇	၁,၁၂၂,၄၉၂	၁၀၅%

ယခု အစီရင်ခံသော ဘဏ္ဍာရေးကာလ (၆) လတာ ကာလအတွင်း အကြမ်းအမြတ် ရာခိုင်နှုန်း ၁၉% လျော့သွား ရခြင်းမှာ Shop House ၏ ရောင်းရကုန်တန်ဖိုး (တိုက်ရိုက်စရိတ်)မှာ ၇၃% ပါဝင်သောကြောင့် ဖြစ်ပါသည်။ သို့သော် စုစုပေါင်း ဝင်ငွေ သည် ၁၀၅% တိုးလာခဲ့ပြီး၊ စုစုပေါင်း အကြမ်းအမြတ်သည် ၆၀% တိုးလာခဲ့ပါသည်။ ထို့အပြင် ဈေးရုံလုပ်ငန်း လည်ပတ်မှုမှ အကြမ်းအမြတ် ၄၂% တိုးလာပါသည်။ ယင်းမှာ ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ကိုဗစ် ၁၉ မပြန့်ပွားစေရန် စီမံ ထိန်းချုပ် နိုင်မှုတို့ကြောင့် အခြားဈေးမှ ရာသီပေါ်ဟင်းသီးဟင်းရွက် ရောင်းချသူများ တညင်းကုန်းဈေးသို့ပြောင်းရွှေ့ရောင်းချလာခြင်းကြောင့်



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

ဖြစ်ပါသည်။ ထို့ကြောင့် ဈေးရုံ (၄) တွင် တိုးချဲ့ စီစဉ်နေရာချထားပေးခဲ့ပါသည်။ ထို့အတူ သင့်တော် လုံလောက်သော နေရာ အကျယ်အဝန်းရှိခြင်းနှင့် ကိုဗစ် ၁၉ မပြန့်ပွားစေရန် စီမံ ထိန်းချုပ် နိုင်မှုတို့ကြောင့် ဈေးဝယ်သူများလည်း ပိုမို များပြား လာပါသည်။

ယခု အစီရင်ခံသော ဘဏ္ဍာရေးကာလ (၆) လတာ ကာလအတွင်း အခွန်မနှုတ်မီ အသားတင် အမြတ်သည် ယခင်နှစ် အလားတူကာလ ထက် ၃၁၉% တိုးလာခဲ့ပါသည်။ ယင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် Shop House ရောင်းချခြင်း နှင့် ဈေးရုံလုပ်ငန်း လည်ပတ်မှု ဝင်ငွေများ တိုးလာခဲ့သောကြောင့် ဖြစ်ပါသည်။ အကြမ်း အမြတ် ရာခိုင်နှုန်း (မာဂျင်) အသီးသီးကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

(ကျပ်ထောင်ပေါင်း)

	၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက် မှ ၂၀၂၁ ခုနှစ် မတ်လ (၁) ရက် အထိ	ဝင်ငွေ အပေါ် ရာခိုင်နှုန်း	၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်	ဝင်ငွေ အပေါ် ရာခိုင်နှုန်း
Shop House ရောင်းချရရှိငွေ	၆၆၂,၆၂၁			
နှုတ် - Shop House ရောင်းရကုန် တန်ဖိုး	(၄၈၆,၂၂၉)	၇၃%		
Shop House ရောင်းချခြင်း အကြမ်း အမြတ်	၁၇၆,၃၉၂	၂၇%		
ဈေးရုံလုပ်ငန်း လည်ပတ်မှု ဝင်ငွေများ	၁,၅၅၄,၁၁၇		၁,၁၂၂,၄၉၃	
နှုတ် - ဈေးရုံလုပ်ငန်း တိုက်ရိုက် စရိတ်များ	(၁၃၁,၄၉၁)	၈%	(၁၂၀,၂၉၈)	၁၁%
ဈေးရုံလုပ်ငန်း အကြမ်း အမြတ်	၁,၄၂၂,၆၂၆	၉၂%	၁,၀၀၂,၁၉၅	၈၉%
E Commerce ကုန်ရောင်းဝင်ငွေ	၈၄,၂၈၄			
နှုတ် - E Commerce ရောင်းရကုန် တန်ဖိုး	(၇၅,၀၆၃)	၈၉%		
E Commerce ကုန်ရောင်းချခြင်း အကြမ်း အမြတ်	၉,၂၂၁	၁၁%		
စု စု ပေါင်း အကြမ်း အမြတ်	၁,၆၀၈,၂၃၉	၇၀%	၁,၀၀၂,၁၉၅	၈၉%

အထက်ပါ နှိုင်းယှဉ်ချက် အရ ဈေးရုံလုပ်ငန်း လည်ပတ်မှု ဝင်ငွေများ တက်လာသောကြောင့် ဈေးရုံလုပ်ငန်း အကြမ်း အမြတ် ပမာဏနှင့် ရာခိုင်နှုန်း (မာဂျင်) ပါ ၃% တက်လာပါသည်။



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

**မြန်မာအက်ဂရီ အိတ်(စ်) ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဘဏ္ဍာရေး အခြေအနေ အနှစ်ချုပ်**

(ကျပ်ထောင်ပေါင်း)

	၂၀၂၁ ခုနှစ်၊ မတ်လ (၃၀) ရက်	၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၁) ရက်	ပြောင်းလဲချက် ရာခိုင်နှုန်း
<b>ရပိုင်ခွင့်များ</b>			
လက်ငင်း ရပိုင်ခွင့်များ	၄,၄၅၁,၂၃၈	၇,၇၅၂,၁၄၆	(၄၃%)
လက်ငင်း မဟုတ်သော ရပိုင်ခွင့်များ	၂၀,၉၄၅,၉၁၅	၁၈,၂၃၆,၄၇၄	၁၅%
စုစုပေါင်း ရပိုင်ခွင့်များ	၂၅,၃၉၇,၁၅၃	၂၅,၉၈၈,၆၂၀	၂%
<b>ပေးရန် တာဝန်များ</b>			
လက်ငင်း ပေးရန် တာဝန်များ	၈၄၈,၇၉၇	၁,၃၃၆,၁၄၄	(၃၆%)
လက်ငင်း မဟုတ်သော ပေးရန် တာဝန်များ	၁,၆၀၀,၀၀၀	၁,၆၀၀,၀၀၀	၀%
စုစုပေါင်း ပေးရန် တာဝန်များ	၂,၄၄၈,၇၉၇	၂,၉၃၆,၁၄၄	(၁၇%)
<b>အသားတင် ရပိုင်ခွင့်များ</b>	<b>၂၂,၉၄၈,၃၅၆</b>	<b>၂၃,၀၅၂,၄၇၆</b>	<b>၀.၅%</b>
<b>ရင်းနှီးငွေ</b>			
ထုတ်ဝေပြီး မတည်ငွေ	၂၁,၇၅၃,၀၀၀	၂၁,၇၅၃,၀၀၀	၀%
စုဆောင်းပြီး အမြတ် လက်ကျန်	၁,၁၉၅,၃၅၅	၁,၂၉၉,၄၇၅	(၈%)
<b>စုစုပေါင်း ရင်းနှီးငွေ</b>	<b>၂၂,၉၄၈,၃၅၆</b>	<b>၂၃,၀၅၂,၄၇၆</b>	<b>(၀.၅%)</b>

ဘဏ္ဍာရေး နှစ် (၂) နှစ်၏ ဘဏ္ဍာရေး အခြေအနေမှာ နှစ်ဝက်ကာလကို သုံးသပ်ခြင်းဖြစ်၍ အနည်းငယ် ၀.၅% သာ ပြောင်းလဲခဲ့ပါသည်။ ရပိုင်ခွင့်များ ၂% ခန့် လျော့သွားခဲ့ခြင်းမှာ လက်ငင်း ရပိုင်ခွင့်များ ၄၃% လျော့သွားခဲ့သောကြောင့် ဖြစ်ပါသည်။ ယင်းမှာ ယခင်နှစ်က ဆောက်လုပ်ဆဲ ဖြစ်သော ဈေးရုံ (၄)၊ အခြေခံ အဆောက်အအုံများ (လမ်း နှင့် ရေမြောင်းတို့) ပြီးစီးသွားသဖြင့် လက်ငင်း မဟုတ်သော ရပိုင်ခွင့်များသို့ ပြောင်းလိုက်သောကြောင့် ဖြစ်ပါသည်။



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ ၁၅% တိုးလာခြင်းမှာ ဈေးရုံ (၄)၊ အခြေခံ အဆောက်အအုံများ (လမ်း နှင့် ရေမြောင်းတို့) ပြီးစီးသွားသဖြင့် ဆောက်လုပ်ဆဲစာရင်းမှ ရွှေ့ခဲ့သောကြောင့် ဖြစ်ပါသည်။

စုစုပေါင်း ပေးရန်ရှိငွေများ ၁၇% လျော့သွားခြင်းမှာ ပေးရန်ရှိ ဆောက်လုပ်ရေးစရိတ်များ ပေးချေလိုက်သောကြောင့် ဖြစ်ပါသည်။

စုဆောင်းပြီး အမြတ် လက်ကျန် ၈% လျော့သွားခြင်းမှာ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ထုတ်ပေးခဲ့သောကြောင့် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောကာလ (ခြောက်လ) အတွက်ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၂၁	၂၀၂၀
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
<b>လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</b>		
အခွန်မနှုတ်မီ အသားတင်အမြတ်	၅၄၅,၁၀၆	၁၃၀,၁၄၄
ကိုက်ညီရေးဆွဲချက်များ		
- တန်ဖိုးလျော့	၂၉၀,၄၅၈	၂၄၉,၃၁၃
- အတိုးရငွေ	(၁၆,၃၉၈)	(၂၂,၇၅၆)
<b>လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းဆောင်ရွက်ချက်အမြတ်</b>	<b>၈၁၉,၁၆၆</b>	<b>၃၅၆,၇၀၁</b>
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ		
- ကုန်သွယ်မှုနှင့် အခြားရရန်ရှိများ	(၅,၆၄၂)	၃၂၃,၂၄၉
- ကြိုတင်ပေးငွေများ	(၆,၉၈၂)	(၁၇,၂၉၉)
- ကုန်လက်ကျန်များ	-	၄၈၃
- လုပ်ဆဲအလုပ်	၃,၂၇၂,၃၅၈	(၅၁၆,၈၀၂)
- ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိများ	(၅၈၇,၃၈၈)	၂,၇၀၃
- လျာထားချက်များ	၅၆,၈၁၃	(၁၀၃,၄၄၉)
<b>လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှု</b>	<b>၃,၅၄၈,၃၂၅</b>	<b>၄၅,၅၈၆</b>
အတိုးရငွေ	၁၆,၃၉၈	၂၂,၇၅၆
<b>လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု</b>	<b>၃,၅၆၄,၇၂၃</b>	<b>၆၈,၃၄၂</b>
<b>ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ</b>		
ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများဝယ်ယူမှု	(၂,၇၅၀,၅၃၅)	(၁၄,၅၂၈)
ပုံသေပိုင်ပစ္စည်းများဝယ်ယူမှု	(၂၄၈,၂၃၆)	(၂၅,၃၈၈)
ဆော့ဖ်ဝဲဝယ်ယူမှု	(၁,၁၂၈)	(၁၃,၀၁၄)



**MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.**

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
 Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသား အသုံးပြုမှု	(၂,၉၉၉,၈၉၉)	(၅၂,၉၃၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
ဘဏ်ချေးငွေပြန်ဆပ်မှု	-	(၂၀၀,၀၀၀)
အစုရှယ်ယာရှင်များသို့ခွဲဝေပေးသောအမြတ်ဝေစု	(၆၀၅,၉၉၈)	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသား အသုံးပြုမှု	(၆၀၅,၉၉၈)	(၂၀၀,၀၀၀)
ငွေသားအသားတင် အတိုး	(၄၁,၁၇၄)	(၁၈၄,၅၈၈)
နှစ်အစ /ကာလအစ ရှိငွေနှင့် ဘဏ်လက်ကျန်	၈၀၃,၂၉၂	၇၆၅,၆၅၉
နှစ်အဆုံး /ကာလအဆုံး ရှိငွေနှင့် ဘဏ်လက်ကျန်	၇၆၂,၁၁၈	၅၈၁,၀၇၁

အစီရင်ခံသော ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့ရှိ လုပ်ငန်း၏ ငွေ နှင့် ဘဏ် လက်ကျန်သည် ကျပ် ၇,၆၂၁ သိန်းကျော် ရှိသဖြင့် ယခင်နှစ်ထက် ကျပ် ၁,၈၁၀ သိန်းကျော် ပိုလာပါသည်။ အစီရင်ခံသော ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အတွက် သုံးစွဲငွေ ကျပ် ၂၉,၉၉၉ သိန်းခန့် သုံးစွဲခဲ့ခြင်းမှာ ဈေးရုံ (၄)၊ အခြေခံအဆောက်အအုံများ (လမ်း နှင့် ရေမြောင်းတို့) ပြီးစီးမှုအတွက် ပေးချေခဲ့ခြင်း နှင့် လုပ်ငန်းသုံးကိရိယာများ ဝယ်ယူငွေ ဖြစ်ပါသည်။ ဘဏ္ဍာရေးဆောင်ရွက်ချက်များအတွက် သုံးစွဲငွေ ကျပ် ၆,၀၆၀ သိန်းခန့် မှာ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ထုတ်ပေးငွေ ဖြစ်ပါသည်။

**သုံးသပ်ချက် နှင့် အနာဂတ် အလားအလာများ**

၂၀၂၀ ခုနှစ်စက်တင်ဘာမှစတင်၍ ကိုဗစ် -၁၉ ဒုတိယလှိုင်း၊ တတိယလှိုင်းကူးစက်မှုများ နှင့်အတူ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံသည် များစွာသော စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း ယခုဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွင်း ကျွန်တော်တို့ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမာန်လက်ကားဈေးကြီး၏ ဈေးလုပ်ငန်း အမြတ်မှာ တိုးတက်လာခဲ့ပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်မှုကြောင့်လူအများစုသည် ကျန်းမာရေး အတွက်နေထိုင်မှုပုံစံကို ပြောင်းလဲလာကာဟင်းသီးဟင်းရွက်များနှင့်လတ်ဆတ်သော ထုတ်ကုန်များကို ပိုမိုစားသုံးကြလာပါသည်။ ကျွန်ုပ်တို့၏ တညင်းကုန်း ဈေးကြီးသည် အဓိကအားဖြင့် လတ်ဆတ်သော ထုတ်ကုန်များနှင့် ဒေသထွက်အစားအစာများကို အဆင်ပြေ



# MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4<sup>th</sup> Floor, Sanchaung Township, Yangon, Myanmar.  
Tel : 95-1-503928, 503929, 514226 Fax : 95-1-516616

လွယ်ကူစွာနှင့် ဝန်ဆောင်မှု အရည်အသွေး မြင့်မားစွာဖြင့်ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ရောင်းသူ၊ ဝယ်သူများနှင့် ကုန်သည်များကြားရောင်းဝယ်မှုများဖြင့် ဆက်လက်စည်ကား နေခဲ့ပါသည်။ လာမည့် ၆ လအတွက် ကျွန်ုပ်တို့၏လုပ်ငန်းဝင်ငွေကို တိုးတက်ရန် မျှော်မှန်းထားပြီး ယင်းတိုးတက်မှုများသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အဖွဲ့၏ စနစ်တကျစီမံကွပ်ကဲမှုများကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ကျော်လွန်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုကာလအတွင်း ငွေကြေးဖောင်းပွမှု၏ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ကာလတိုအကျိုးအမြတ်အတွက်အိမ်ခြံမြေ ဝယ်လိုသူပိုမိုများလာသဖြင့် ယခုဘဏ္ဍာနှစ် အတွင်း ပွဲရုံအဆောက်အဦးများ ပိုမိုရောင်းချလာနိုင်မည်ဟု ယူဆရပါသည်။

MAEX အနေဖြင့် ပွဲရုံများ၊ အအေးခန်းသိုလှောင်ရုံ၊ စားသောက်ဆိုင်တန်းများ၊ ဓာတ်ဆီဆိုင်၊ ကုန်တင်ကားကြီးများ ညအိပ်ရပ်နားစခန်း၊ ဆိုင်ကယ်ရပ်နားရာနေရာများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများကဲ့သို့သောစီမံကိန်းတည်ဆောက်ရေးအတွက် ဆက်လက် ရင်းနှီးမြှုပ်နှံသွားပါမည်။ အအေး ခန်းသိုလှောင်ရုံနှင့်စားသောက်ဆိုင်တန်းများတို့ကို ဈေးရုံ(၃) အဆောက်အဦးဘေးတွင် တည်ဆောက် ရန် စီစဉ်ထားပြီး ယင်းအဆောက်အဦးများ ပြီးစီးသွားပါက ဝင်ငွေရရှိမှု တိုးတက်လာမည် ဖြစ်ပါသည်။

ကုမ္ပဏီ၏ကာလလတ်စီမံကိန်းအတွက် MAEX သည် မဟာဗျူဟာကျသောစီးပွားရေး အဆောက်အအုံများကို ဆက်လက်ရင်းနှီးမြှုပ်နှံပြီး မကြာမီအနာဂတ်များ၌ နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက် လာမည့် သင့်တော်သော အခြားလက်ကားဈေး ဆောက်လုပ်မှုလုပ်ငန်းများကိုလဲ လုပ်ဆောင်နိုင်ရန် ရည်ရွယ်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည်လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီးလုပ်ငန်းသည် ရေရှည်တည်တံ့သော ရလဒ်များရရှိမည်ဟု ကုမ္ပဏီ၏စီမံခန့်ခွဲမှုအဖွဲ့မှ ခိုင်မာစွာယုံကြည်ထားပါသည်။